

所：抽水马桶

ရေလည် က၊ <yei le> ①明白，明了，清楚： အခုမှတော်လမ်းကို ~ တော့သည်။ 现在才明了剧情。 / သူကပြဿနာကို ~ အောင် မပြောတတ်ဘူး။ 他讲不清这个问题。 ②机灵，精明，能干： သူ့ကိုချည်းခိုင်းရမှာပေါ့သူက ~ တာကိုး။ 当然都得叫他 去干，他机灵嘛！ / သူ့ သားသမီးထဲတော့ဒီကောင်ပဲရေရေလည် လည်ရှိတယ်။ 他的子女里就数这小子精明。 ③开始涨潮 或落潮

ရေလိပ် န၊ <yei leit> = ဝင်လယ်လိပ် 海龟，玳瑁，蠓龟 (turtle)

ရေလုပ်ငန်း န၊ <yei lout ngan:> 水产业

ရေလုပ်သား န၊ <yei lout tha:> 水产业工人，渔民，渔夫

ရေလမ်း န၊ <yei lan:> 水路

ရေလမ်းကြောင်း န၊ <yei lan: gyaun:> 水道，航道

ရေလမ်းခရီး န၊ <yei lan: kh-yi:> 水路，水路交通

ရေလယ်ဘက် န၊ <yei le bet> 禽蛋尖的一端

ရေလယ်ဘော်ယာ န၊ <yei le baw ya> [緬·英 ရေလယ် + buoy] 航道上的浮标，航标

ရေလယ်သံ န၊ <yei le dhan> 船夫谣，船夫号子

ရေလယ်သောင် န၊ <yei le dhaun> 沙洲，渚

ရေလျှော် န၊ <yei l-yin/ yei yin> = ရေယဉ်

ရေလှဲ န၊ <yei hle'> = ရေယဉ်

ရေလှောင်ကန် န၊ <yei hlaun kan> 水库，蓄水池

ရေလှောင်အိုး န၊ <yei hlaun o:> 蓄水缸

ရေလှောင်အင်းကြီး န၊ <yei hlaun in: gyi:> 蓄水池

ရေလှိုင်း န၊ <yei hlain:> 波浪，波涛，波澜

ရေလှိုင်းခတ် က၊ <yei hlain: khat> 波浪冲击

ရေလှိုင်းချိတ် န၊ <yei hlain: gyeit> 浪花

ရေလှည့် I န၊ <yei hle'> ①水车 ②顺潮，顺水 II က၊ <yei hle'> 斗鸡时用水抹鸡的胸、颈、脚、翅各部，使其有力

ရေလှည့်သင့် က၊ <yei hle' thin'> 顺潮，顺水： ပုသိမ်ကနေရန် ကုန်အရောက် ~ ယင်ရှစ်နာရီလောက်ပဲကြာတယ်။ 从勃生到仰光顺水的话只要八个小时。

ရေလှန် က၊ <yei hlan> 退潮后又开始涨潮

ရေလျှော် က၊ <yei shaw> 洗涤

ရေလျှော်ခံ န၊ <yei shaw gan> 不易褪色的，经洗的

ရေလျှော် က၊ <yei shan> 水溢出，泛滥

ရေလျှော်ခွက် န၊ <yei shan gwet> 【化】溢流筒

ရေလွှဲ I က၊ <yei hlwe:> 分水，引水 II န၊ <yei hlwe:> 溢洪道

ရေလွှဲဆည် န၊ <yei hlwe: hse> 分水坝

ရေလွှဲတံခါး န၊ <yei hlwe: d-ga:> 分水闸，分洪闸

ရေလွှဲပေါက် န၊ <yei hlwe: baut> 溢洪口，分洪口

ရေလွှဲပြွန် န၊ <yei hlwe: byun> 溢洪道，分水管

ရေလွှဲမြောင်း န၊ <yei hlwe: myaun:> 排水渠

ရေလွှတ် က၊ <yei hlut> 放水，排水： ~ တံခါးပေါက် 排水 闸，分洪闸 / ~ မြောင်း 排水渠

ရေလွှမ်း / ရေလွှမ်းမိုး <yei hlwun:/yei hlwun: mo:> 淹没， 闹水灾

ရေဝ န၊ <yei wa'> 水分充足： စပါးပင်တွေ ~ လို့ယိပ်သန်တာ ပဲ။ 稻子水分充足长得很茁壮。

ရေဝတီ န၊ I <yei w-di> ①【天】奎宿(二十八星宿中的第 二十七个星宿，形似鱼筍，共九颗) ②犹太人

ရေဝတီနက္ခတ် န၊ <yei w-di net khat> 【天】奎宿

ရေဝေ န၊ <yei wei> ①江河分水处 ② = ရေဝေကုန်းတန်း

ရေဝေကုန်းတန်း န၊ <yei wei kon: dan:> 分水岭，(喻)分界 线

ရေဝေကြော န၊ <ye: wei gyaw:> 分水岭

ရေဝေတောင် န၊ <yei wei taun> 分水岭，(喻)分界线

ရေဝေတောင်တန်း န၊ <yei wei taun dan:> 分水岭，(喻)分 界线

ရေဝေတောင်ရိုး န၊ <yei wei taun yo:> 分水岭

ရေဝဲ န၊ <yei we:> 旋涡

ရေဝဲနာ န၊ <yei we: na> 湿癣

ရေဝက်တိုး လ၊ <yei wet to:> 冲垮堤岸

ရေဝင်စပါး န၊ <yei win z-ba:> 受潮的稻谷

ရေဝင်ပြွန် န၊ <yei win byun> 输水管

ရေဝင်လယ် န၊ <yei win le> 水浇田

ရေဝန် န၊ <yei wun> 港务局局长： ~ ထောက် 港务局 副 局长 / ~ ရုံး 港务局

ရေဝပ် က၊ <yei wut> 积水： ~ မြေ 洼地

ရေဝမ်းဘဲ န၊ <yei wun: be:> 【动】鸕鹚 Podiceps ruficol- lis capensis (The Indian Little Grebe Dabckick)

ရေဝယ်သား က၊ <yei we tha:> 在水中划线，(喻)分不开： ~ သော်အခြားမထင်။ 在水里是划不出线条的，(喻)牢不可 破的团结或友谊。

ရေသကျည်းပင် န၊ <yei dh-gyi: bin> 【植】一种田菁，生长 在河谷、洼地的野生乔木，可入药，也称 ယာသကျည်းပင် Sesbania aegyptiaca, Pers

ရေသဇင် န၊ <yei dh-zin> 【植】一种兰花，沼泽兰 (Bog Orchid)

ရေသနပ် / ရေသနပ်ပုဆိုး န၊ <yei dh- nout / yei dh-nout p-hso:> 和尚洗澡用的筒裙

ရေသပြေ န၊ <yei dh- bye> 【植】一种番樱桃 Eugenia Aquea

ရေသပန်း န၊ <yei th-phan:> 【植】从生榕 Ficus glomera- ta, Roxb (Cluster Fi gi Gular Fig Country Fig), ~